

COVID-19 ကာကွယ်ဆေးများအကြောင်း အမေးများသည့် မေးခွန်းများ



COVID-19 ကာကွယ်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ အဘယ်နည်း။

လူအများ ကာကွယ်ဆေးထိုးပြီးနောက် မပြင်းထန်သော သို့မဟုတ် အတန်အသင့် ရောဂါ လက္ခဏာများ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများ ဖြစ်ခြင်းက သာမန်ဖြစ်သည်။ မပြင်းထန်သော သို့မဟုတ် အတန်အသင့် ရောဂါလက္ခဏာများတွင် ဖျားနာခြင်း သို့မဟုတ် ဆေးထိုးသည့်နေရာတွင် နီမြန်းခြင်း ပါဝင်သည်။ ကာကွယ်ဆေးထိုးပြီးနောက် ရက်အနည်းငယ်တွင် မပြင်းထန်သောမှစပြီး အတန်အသင့်ပြင်းထန်သော ရောဂါလက္ခဏာများ ဖြစ်ပါက စိတ်ပူရန် အကြောင်းရင်းရှိလေ့မရှိပါ။ ဆိုလိုသည်မှာ သင့်ခန္ဓာကိုယ်က ကိုယ်ခံအား တုံ့ပြန်မှုကို စတင်ဖန်တီးနေပြီး ရောဂါကို တိုက်ထုတ်ရန် သင်ယူနေသည်ဟူ၍ ဖြစ်သည်။



COVID-19 ကာကွယ်ဆေးက ဘယ်လောက်ကုန်ပါသလဲ။

ယူအက်စ် အခွန်ထမ်း ဒေါ်လာများဖြင့် ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေးထိုးဆေးများကို လူတိုင်းထံ အခမဲ့ ထိုးပေးသွားပါမည်။ သင့်တွင် အာမခံ ရှိပါက ကာကွယ်ဆေးထုတ်လုပ်သူများသည် သင့်အာမခံကို ကာကွယ်ဆေးပေးခြင်း သို့မဟုတ် ထိုးနှံခြင်းအတွက် စီမံခန့်ခွဲစရိတ် တောင်းခံနိုင်သည်။ သို့သော် သင်က ငွေမတတ်နိုင်၍ ကာကွယ်ဆေးထိုးပေးဖို့ ငြင်းဆိုခံရမည် မဟုတ်ပါ။

ကာကွယ်ဆေးထိုးခံရန် ယူအက်စ် နိုင်ငံသား၊ ယူအက်စ်တွင်နေသူ ဖြစ်ဖို့ လိုပါသလား သို့မဟုတ် မိမိ၏လိုပါသလား။

မလိုပါ။ သင်၏ ရွှေ့ပြောင်းနေထိုင်မှု အခြေအနေသည် ကာကွယ်ဆေး ထိုးနှံခံရစေရန် ဟန့်တားမည် မဟုတ်ပါ။ သင့်ကိုယ်ပိုင် အချက်အလက်ကို လျှို့ဝှက်ထားပြီး ဥပဒေဖြင့် ကာကွယ်ထားသည်။ သင်က ယခု ကာကွယ်ဆေးထိုးခံရန် အန္တရာယ်များသည့် လူစုများတွင် တစ်ဦး ဖြစ်ပါက နောက်ထပ် အချက်အလက်အတွက် သင့်အလုပ်ရှင် သို့မဟုတ် သင်၏ ဒေသတွင်း ကျန်းမာရေးဌာနထံ ဆက်သွယ်ပါ။ သင်၏ အလုပ်ဝန်ထမ်းကဲ့သို့ပင် ၎င်းနေရာတွင် သင်ယခုအလုပ်လုပ်နေကြောင်း အထောက်အထားကို ပြသရန် လိုအပ်နိုင်ပါသည်။





ကာကွယ်ဆေးထိုးရန် ID လိုအပ်ပါသလား။

ကာကွယ်ဆေးထုတ်လုပ်သူအချို့သည် သင်၏ ကာကွယ်ဆေးရက်ချိန်းအတွက် သင်စာရင်းသွင်းပြီးနောက် ရရှိသည့် အီးမေးလ် အတည်ပြုချက်ကိုသာ တောင်းဆိုမည်ဖြစ်သည်။ သို့သော် အခြားဝန်ဆောင်မှုပေးသူများသည် သင့်ရက်ချိန်းတွင် ဓာတ်ပုံ ID ကို ပြသရန် တောင်းဆိုနိုင်ပါသည်။

ကိစ္စရပ် 2 ခုအတွက်သာ သင်၏ ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့ အသုံးပြုပါသည်-

- 1 သင်က ကာကွယ်ဆေးထိုးခံနိုင်သည့် အသက်အရွယ်ဖြစ်ကြောင်း သေချာစေရန်။
- 2 လူမှားပြီး ကာကွယ်ဆေး ထိုးပေးခြင်း မရှိကြောင်း သေချာစေရန်။ ကာကွယ်ဆေးထိုးခံသူ၏ အမည်မှာ ရက်ချိန်းတွင်ပါသည့် လူအမည်နှင့် ကိုက်ညီကြောင်း သေချာစစ်ရပါသည်။ သင်၏ ပထမအကြိမ် ထိုးဆေး ထိုးပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးခံရပါမည်။ သင်၏ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခံဖို့ ရောက်လာသောအခါ ပြဿနာတစ်စုံတစ်ရာ မရှိကြောင်း သေချာစေရန် စာရွက်စာတမ်းအားလုံးမှာ ကိုက်ညီရပါမည်။



သင်၏ အချက်အလက်များကို ဥပဒေစိုးမိုးရေး သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ မျှဝေခြင်း မပြုပါ။

ကာကွယ်ဆေးထိုးပေးသူ အများစုတွင် ဓာတ်ပုံ ID အမျိုးအစား အမျိုးမျိုးကို သင်အသုံးပြုနိုင်သည်။ သင့်ဓာတ်ပုံ၊ အမည်နှင့် မွေးနေ့ပါသည့် ID တစ်ခုသာ လိုအပ်သည်။ သင့် ID တွင် သင့်လိပ်စာမပါရှိပါက ဓာတ်ငွေ သို့မဟုတ် ရေမီးငွေတောင်းခံလွှာ ကဲ့သို့ နိုင်ငံတွင် သင်နေထိုင်ကြောင်း အထောက်အထားအမျိုးမျိုးကို ယူဆောင်လာရနိုင်ပါသည်။ သင့်တွင် မေးခွန်းများရှိပါက သင်၏ ဒေသတွင်း ကျန်းမာရေးဌာန သို့မဟုတ် ကာကွယ်ဆေးဝန်ဆောင်မှုပေးသူကို မေးမြန်းပါ။

သင့်အလုပ်ရှင်က သင့်ကို ကာကွယ်ဆေး ထိုးပေးနေလျှင် သင်၏ အလုပ်ဝန်ထမ်းကတ်ကဲ့သို့ ၎င်းနေရာတွင် သင်အလုပ်လုပ်နေကြောင်း အထောက်အထားကို ပြသရန် လိုအပ်နိုင်သည်။



COVID-19၊ COVID-19 ကာကွယ်ဆေးများ သို့မဟုတ် ကာကွယ်ဆေး ထိုးရမည့်နေရာ သို့မဟုတ် အချိန်ဆိုင်ရာ နောက်ထပ် အချက်အလက်အတွက် <https://coronavirus.utah.gov/> ကို ဝင်ကြည့်ပါ။ ကာကွယ်ဆေး အချက်အလက်အသစ် ရရှိနိုင်ပါက အပ်ဒိတ်များ ရရန် ဝဘ်ဆိုက်တွင် သင်စာရင်းသွင်းနိုင်သည်။

သင့်တွင် COVID-19 သို့မဟုတ် ကာကွယ်ဆေးများအကြောင်း မေးခွန်းများရှိပါက COVID-19 ဟော့လိုင်း ဖုန်း 385-273-7878 ကို ခေါ်ဆိုပါ။ ဟော့လိုင်းတွင် စောင့်ရှောက်ပေးနေသော ကျန်းမာရေး ကျွမ်းကျင်သူများ ရှိပြီး ၎င်းတို့က သင့်မေးခွန်းများကို ဖြေဆိုပေးနိုင်ကာ သင့်အနီးရှိ ရင်းမြစ်များကို ရှာပေးနိုင်သည်။ ၎င်းကို ဘာသာစကား 100 ကျော်ဖြင့် 24/7 လုံး ရရှိနိုင်သည်။

